

ပထမပုဂ္ဂလိကဘဏ်လီမိတက်
(၃၃) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းဝေးသို့
ဥက္ကဋ္ဌကြီး၏ နှုတ်ခွန်းဆက်အမှာစကား

ယနေ့ကျင်းပတဲ့ ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ (၃၃) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ ကြွရောက်လာကြပါသော ဘဏ်၏ အစုရှယ်ယာရှင်များ၊ ဖိတ်ကြားထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ ရန်ကုန်စတော့အိတ်ချိန်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တကွ ဖိတ်ကြားထားသော ဂုဏ်သရေရှိလူကြီးမင်းများ၊ ဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များ၊ ဝန်ထမ်းများအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။

ပထမပုဂ္ဂလိကဘဏ်လီမိတက် စတင်တည်ထောင်ခဲ့သည့် ၁၉၉၂ ခုနှစ်မှာ ခွင့်ပြုမတည်ငွေရင်း (Authorized Capital) ကျပ်သန်း ၁,၀၀၀ သတ်မှတ်ခဲ့ပြီး အစုရှယ်ယာတစ်စုလျှင် ကနဦးတန်ဖိုး/မူလတန်ဖိုး ကျပ် ၁၀,၀၀၀ ဖြင့် ရောင်းချခဲ့ရာမှ ဘဏ်အမြတ်ငွေများ နှစ်စဉ်တိုးတက်ရရှိခဲ့၍လည်းကောင်း၊ နှစ်စဉ်အမြတ်ဝေစုများ ခွဲဝေပေးနိုင်ခဲ့၍လည်းကောင်း၊ အစုရှယ်ယာဈေးနှုန်းများကို အမြတ်တင်၍ရောင်းချခဲ့ပြီး အမြတ်တင်ရောင်းချရသည့်ငွေများကို ပရီမီယံစာရင်း (Premium A/C) တွင် ထည့်သွင်းထားရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်ကုန်မှာ ရှယ်ယာပရီမီယံပမာဏ ကျပ် ၁၁.၈၄ ဘီလီယံ ရှိခဲ့ပါတယ်။

ပထမပုဂ္ဂလိကဘဏ်အနေနဲ့ (၃၁) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးရဲ့ အတည်ပြုချက်နဲ့ အစုရှယ်ယာရှင်များကို အစုရှယ်ယာ (ငါး) စုလျှင် ဆုကြေးရှယ်ယာ (Bonus Share) (တစ်) စု ခွဲဝေပေးရန်ဆုံးဖြတ်ခဲ့ပြီး ဆုကြေးရှယ်ယာ (Bonus Share) ၄,၉၄၄,၀၈၃ စု၊ တန်ဖိုးငွေ ကျပ် ၄.၉၄ ဘီလီယံကို အစုရှယ်ယာရှင်များကို ခွဲဝေပေးနိုင်ခဲ့တဲ့အတွက် ပထမပုဂ္ဂလိကဘဏ်၏ မတည်ရင်းနှီးငွေ (Paid up Capital) ပမာဏဟာ ကျပ် ၂၄.၇၂ ဘီလီယံကနေ ကျပ် ၂၉.၆၇ ဘီလီယံသို့ တိုးမြှင့်လာခဲ့ပါတယ်။

အစုရှယ်ယာရှင်များ၏ရပိုင်ခွင့်များအနေနဲ့လည်း ၂၀၂၃ ခုနှစ်၊ မတ်လကုန်မှာ ကျပ် ၇၁.၂၇ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လကုန်မှာ ကျပ် ၇၃.၃၇ ဘီလီယံ

ရှိတဲ့အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်းမှာ အစုရှယ်ယာရှင်များ၏ရပိုင်ခွင့်ဟာ ကျပ် ၂.၁ ဘီလီယံ တိုးတက်လာခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။

ပြင်ပစာရင်းစစ်အစီရင်ခံစာအရ အစုတစ်စုတန်ဖိုး (Book Value per Share) မှာ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်ကုန် (၃၁-၃-၂၀၂၃) ရက်နေ့တွင် အစုရှယ်ယာ (ကနဦး တန်ဖိုး/မူလတန်ဖိုး ကျပ် ၁,၀၀၀ တန်) တစ်စုလျှင် ကျပ် ၂,၄၀၂.၆၁ ရှိပြီး (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်ကုန် (၃၁-၃-၂၀၂၄) ရက်နေ့တွင် အစုရှယ်ယာ (ကနဦးတန်ဖိုး/မူလတန်ဖိုး ကျပ် ၁,၀၀၀ တန်) တစ်စုလျှင် ကျပ် ၂,၄၇၃.၂၆ ရှိပါတယ်။

Yangon Stock Exchange ရဲ့ဈေးကွက်မှာ ပထမပုဂ္ဂလိကဘဏ်ရဲ့ ရှယ်ယာ တစ်စုရဲ့ပေါက်ဈေးဟာ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မှာ ကျပ် ၁၅၀၀ ရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်အတွင်းမှာ ကျပ် ၁၇၀၀ အထိ အမြင့်ဆုံး ရောက်ရှိခဲ့ပေမယ့် ၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မှာတော့ ကျပ် ၁၅၀၀ သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ်၊ မေလကစပြီး ပထမပုဂ္ဂလိကဘဏ်ရဲ့ ရှယ်ယာဈေးနှုန်း တဖြည်းဖြည်း ပြန်လည်တိုးမြင့်လာခဲ့ရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့မှာ အမြင့်ဆုံး ကျပ် ၂၁၀၀ နဲ့ ဈေးပိတ်ခဲ့ပြီး နိုဝင်ဘာလကုန်မှာတော့ ပထမပုဂ္ဂလိကဘဏ်ရဲ့ ရှယ်ယာတစ်စုကို ကျပ် ၂၀၀၀ ရှိနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အကုန်မှာ မခွဲဝေရသေးသည့်အမြတ်လက်ကျန် ကျပ် ၉.၂၂ ဘီလီယံ ရရှိခဲ့သော်လည်း ဘဏ်ရဲ့ အရင်း (သို့မဟုတ်) အတိုးပေးဆပ်ရန် ပျက်ကွက်နေသောချေးငွေ (Non-Performing Loans) အချိုး ၅% ထက်ကျော်လွန် ပါက အမြတ်ဝေစုခွဲဝေခြင်းမပြုရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အရ ၂၀၂၄ ခုနှစ်၊ မတ်လကုန်မှာ NPL ၂၁.၄၂% ရှိနေတဲ့အတွက် ယခုနှစ်မှာလည်း ရှယ်ယာရှင်ကြီးများကို အမြတ်ဝေစုခွဲဝေနိုင်ခြင်းမရှိသေးပေမယ့် ပထမပုဂ္ဂလိကဘဏ် အနေနဲ့ အတိုး (သို့) အရင်းပေးဆပ်ရန် ပျက်ကွက်နေသောချေးငွေ (NPL) များ လျှော့ချ ရေးကို စီမံချက်ချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အတွက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ လကုန်မှာ NPL ၁၂.၈၆% သို့ ကျဆင်းအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်းကိုလည်း တင်ပြအပ်ပါတယ်။ အစုရှယ်ယာရှင်ကြီးများကို အမြတ်ဝေစုတွေ ပြန်လည်ခွဲဝေပေး သွားနိုင်ဖို့ လာမယ့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ကုန်မှာ NPL ရာခိုင်နှုန်း ၅% ကို ရောက်ရှိအောင်လည်း ဒါရိုက်တာအဖွဲ့နဲ့ စီမံခန့်ခွဲမှုအဖွဲ့တို့မှ စီမံချက်ချမှတ်ပြီး အစွမ်း ကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းကိုလည်း သတင်းကောင်းပါးအပ်ပါတယ်။

နောက်ထပ်တင်ပြချင်တာကတော့ ပထမပုဂ္ဂလိကဘဏ်ရဲ့ Internet Banking/ Mobile Banking ဝန်ဆောင်မှုများကို (၂၂-၁၁-၂၀၂၄) နေ့မှ စတင်ပြီး Customer များကို ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါကြောင်းကိုလည်း ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးလိုပါတယ်။

တစ်ဆက်တည်းမှာပဲ ပထမပုဂ္ဂလိကဘဏ်၊ Mobile Banking ရဲ့ ဒုတိယအဆင့် အနေနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကဦးဆောင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ တစ်ခုတည်းသော QR Code ကို အသုံးပြုပြီး ငွေပေးချေမှုများကို ဆောင်ရွက်သွားနိုင်တဲ့ MyanmarPay Project မှာ ပူးပေါင်းပါဝင်ဆောင်ရွက် သွားနိုင်ဖို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်းကိုလည်း တင်ပြအပ်ပါတယ်။

ပထမပုဂ္ဂလိကဘဏ်ဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှစတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာတော့ Annual Business Plan 2024-2025 ကို ပြုစုရေးဆွဲခဲ့ပြီး ဘဏ်ခွဲများအားလုံးမှလည်း တက်ညီလက်ညီပါဝင် လက်တွဲဆောင်ရွက်လာကြစေရန် ရည်ရွယ်ကာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်မှ (၁၁) ရက်နေ့အထိ ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်တွင် Strategic Transformation Forum 2024 ကို ကျင်းပခဲ့ရာ တစ်နိုင်ငံလုံးရှိ ဘဏ်ခွဲများအားလုံးမှ ဘဏ်ခွဲတာဝန်ခံမန်နေဂျာများ တက်ရောက်ခဲ့ကြပြီး ဘဏ်၏ရှေ့လုပ်ငန်းစဉ်များ၊ Annual Business Plan 2024-2025 နှင့်အညီ သတ်မှတ်ထားသည့် Target များ ပြည့်မီရရှိအောင် ဆောင်ရွက်ရမည့်ကိစ္စများ၊ ဘဏ်ခွဲများမှ ပြုပြင်ပြောင်းလဲရန်လိုအပ်သည့် အချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။

ထို့ပြင် ပထမပုဂ္ဂလိကဘဏ်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို ဘဏ်၏ အစုရှယ်ယာရှင်ကြီးများနှင့် ဘဏ်ခွဲကြီးကြပ်ရေးကော်မတီဝင်များမှပါ သိရှိလာစေဖို့အတွက် ဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များ၊ အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ အစုရှယ်ယာရှင်ကြီးများနှင့် ဘဏ်ခွဲကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များအား ဖိတ်ကြား၍ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့မှာ ရန်ကုန်မြို့၊ Lotte Hotel မှာ Business Partnership Dinner 2024 ကို ကျင်းပနိုင်ခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပထမပုဂ္ဂလိကဘဏ်အနေနဲ့ ပြုပြင်ပြောင်းလဲမှုများကို အရှိန် အဟုန်နဲ့ ဆောင်ရွက်လျက်ရှိကြောင်းနဲ့ ဘဏ်ရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေ မှာ စိတ်ကောင်း၊ စေတနာကောင်းဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘဏ်၏ Customer များ၊ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်နေကြသည့်အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ၊ ပထမပုဂ္ဂလိ ကဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဘဏ်ခွဲကြီးကြပ်ရေး ကော်မတီဝင်များ၊ အစုရှယ်ယာရှင်များ၊ ဘဏ်၏စီမံခန့်ခွဲမှုအဖွဲ့နှင့် ဝန်ထမ်းများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း အထူးအလေးအနက်ထား ပြောကြားလိုပါတယ် ခင်ဗျာ။